

# ရွှေနိုင်ငံဖြစ်အောင် ပြန်လည်ကြီးပမ်းကြပါစ္စ<sup>၁</sup> ပြမ်းချမ်းရေးအသီးအပွင့်များကို ကိုယ်တိုင်ခံစားကြပါစ္စ<sup>၂</sup>

မြန်မာပြည်က လက်နက်ကိုင်ပဋိပက္ခအားလုံးချုပ်ပြမ်းရေး

ကာဒီနယ် ချားလိစ်ဘို့  
ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသန၊ မြန်မာနိုင်ငံ

မြန်မာနိုင်ငံဟာ သမိုင်းအစဉ်အလာကြီးမားလွန်းလှပါတယ်။

တစ်ချိန်က မြန်မာနိုင်ငံကို သုဝဏ္ဏဘူမိ - ရွှေနိုင်ငံလို ခေါ်ဆိုကြပါတယ်။ မြေပေါ်မြေအောက် သယံဇာတ တွေနဲ့ ပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်ပါတယ်။ ကျောက်စိမ်း၊ ပတ္တာမြား၊ အဖိုးတန်ကျောက်မျက်တွေ၊ ရွှေ၊ ပယင်း၊ သဘာဝဓာတ်တွေ၊ သံ၊ ခဲမဖြူ။ စက်ငြွေး၊ အခြားတွင်းထွက်ပစ္စည်းအမြောက်အမြားထွက်ရှိတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ တစ်ကမ္မာလုံးမှာရှိတဲ့ “ကျွန်းရွှေဝါ” ရဲ့ ထက်ဝက်လောက်ကို ပိုင်ဆိုင်ထားပါတယ်။ ကြီးမားခန့်ညားတဲ့ မြတ်ကြောင်းများစွာကလည်း သာယာလှပတဲ့ လွှင်ပြင်တစ်လျှောက် ကွွဲကောက်စီးဆင်းပြီး စိမ်းလန်းတဲ့ တောင်တွေနဲ့ မြန်မာနိုင်ငံကို အာရုံတိုက်ရဲ့ ဆန်ဒီးကြီးဖြစ်စေတဲ့ လပ်ကွင်းပြင်တွေကို ရေခါးပေးဝေလျက်ရှိပါတယ်။ မြန်မာနိုင်ငံဟာ ပြည်သူပြည်သားတွေကို အလေးပေးချစ်မြတ်နီးတော်မူတဲ့ ကရာဏာတော်အရှင် ဘုရားသခင်ရဲ့ လက်ဆောင်မွန်တစ်ခုလိုပါပဲ။

ကျွန်းရွှေချစ်မြတ်နီးရသောတိုင်းပြည်၊ ကြော်ကွဲစိတ်နဲ့ ဟစ်ကြွေးပါလော့။

များပြားတဲ့ သယံဇာတတွေရှိနေပါလျက်နဲ့ ယခုအချိန်မှာ မြန်မာနိုင်ငံဟာ အရှေ့တောင်အရှေ့၊ အဆင်းရဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ ကုလသမဂဝရဲ့ “ဖွံ့ဖြိုးမှုအနိမ့်ဆုံးတိုင်းပြည်” ဆုံးတဲ့ သတ်မှတ်ချက်ကြောင့် နိုင်ငံတော်မှာ မျက်နှာငယ်နေရဆဲပါ။ ပြည်ပရင်းနီးမြှုပ်နှံမှုတွေကိုလည်း တောင်းခံနေရဆဲပါ။ ဆာတ်နေတဲ့ ပြည်သူပြည်သားတွေဆိုရင် ကမ္မာစားနှင့်ရိုက္ခာအစီအစဉ်နဲ့ ဆက်လက်စားသောက်နေရဆဲပါ။ တစ်ချိန်က ကမ္မာက အားကျခဲ့ရတဲ့ မြန်မာနိုင်ငံဟာ ရွှေခွက်နဲ့ တောင်းစားနေရတဲ့ မျက်မြေငြိုင်လို မိမိလိုအင်ဆန္ဒတွေကို အင်အားကြီးဒေါ်လာငွေ့နဲ့ ဖြည့်ဆည်းပေးမယ့် ပြည်ပကယ်တင်ရှင်တွေကို မျှော်လင့်စောင့်စားနေရပါတယ်။

ကျွန်းရွှေချစ်မြတ်နီးရသောတိုင်းပြည်၊ ကြော်ကွဲစိတ်နဲ့ ဟစ်ကြွေးပါလော့။

တစ်ချိန်က ကျွန်းရွှေချစ်မြတ်နီးက တစ်ကမ္မာလုံးက အားကျခဲ့ရပါတယ်။ ၁၉၅၀ နဲ့ ၁၉၆၀ အစောပိုင်းကာလ

တွေ့မှာဆိုရင် ကျွန်ုပ်တို့ဟာ အရှေ့တောင်အာရုံမှာ ချမ်းသာတဲ့နိုင်ငံတစ်ခုပါ။ အဲဒီအချိန်မှာ တရာတ်ပြည်ဟာ အပျက်အစီးပုံအောက်မှာ ရှိနေခဲ့တယ်။ ဂျပန်နိုင်ငံဟာလည်း စစ်ကြောင့် ပြာပုံဘဝရောက်ခဲ့ရတယ်။ ကိုရိုး ယားမှာ ပဋိပက္ခအကြီးအကျယ်ဖြစ်နေခဲ့တယ်။ စက်ပူက ကိုလိုနိစနစ်ဆိုးဒက်ခံနေရဆဲဖြစ်ပြီး မလေးရှား ကလည်း ပြည်တွင်းစစ်တွေနဲ့ ထိခိုက်ရှုန်းကန်နေခဲ့ရတယ်။

မြန်မာနိုင်ငံကတော့ အရှေ့တောင်အာရုံမှာ အချမ်းသာဆုံးနိုင်ငံဖြစ်ပြီး အကောင်းဆုံးတက္ကသိုလ် တွေ၊ အဆင့်မြင့်ပညာရေးနဲ့ ဘာသာ သာသနာအစဉ်အလာကြီးတဲ့နိုင်ငံအဖြစ်နဲ့ သုခနိုင်ငံတော်ဖြစ်ခဲ့ပါ တယ်။ ပြည်သူ့ပြည်သားတွေဟာလည်း တိုင်းရင်းသားလူမျိုးကြီး(၈)မျိုး၊ လူမျိုးငယ်ပေါင်း(၁၃၅)မျိုးနဲ့ အရောင် အသွေးစုံလင်ခဲ့ပါတယ်။ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု၊ အကအလှတွေနဲ့ မြန်မာနိုင်ငံဟာ ပြီးပြုက်တောက် ပနေတဲ့ သက်တဲ့နိုင်ငံတော်ကြီးဖြစ်ခဲ့ပါတယ်။

ကျွန်ုပ်ချစ်မြတ်နီးရသောတိုင်းပြည်၊ ကြောကွဲစီတ်နဲ့ ဟစ်ကြွေးပါလော့။

ကဗျာပေါ်မှာ သုခနိုင်ငံတော်အဖြစ် ရပ်တည်ခဲ့တဲ့နိုင်ငံဟာ ငရဲခန်းတစ်ခုလိုဖြစ်လာခဲ့ပါပြီ။ နှစ်ပေါင်း (၆၀)လုံးလုံး ပဋိပက္ခတွေနဲ့ ခွဲတဲ့ခြိုကျေခဲ့ရပါပြီ။ တိုင်းရင်းသားလူမျိုးတိုင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရှိနေကြ ပါပြီ။ ကျွန်ုပ်တို့ရဲ့မိခင် ဓရာဝတီဟာ ဒီမြေပေါ်မှာ သွေးချောင်းစီးခဲ့တာကို တိတ်တဆိတ်ကြည့်နေခဲ့ရပါ တယ်။ အချင်းချင်းအပြန်အလှန်မှန်းတီးပြီး တရားမဲ့ပြုကျင့်မှုတွေကြောင့် စိတ်ပျက်ကြကွဲဖွယ်ကိန်းကဏ်း တွေ အခုံလို့ထွက်ပေါ်လာခဲ့ရပါတယ်။

- ◆ စစ်ပွဲတွေကြောင့် နေရပ်စွန်းခွာထွက်ပြီးရတဲ့ဒုက္ခသည် (၁)သန်းကျော်
- ◆ ပြည်တွင်း အိုးအိမ်စွန်းခွာဒုက္ခသည် (၁)သန်းကျော်
- ◆ တိုင်းတစ်ပါးကို သွားရောက်ပြီး ကျွန်ုပ်ခံနေကြရတဲ့ လူငယ်(၄)သန်းကျော်
- ◆ နိုင်ငံလူဦးရေရှိ (၂၀%)အဖြစ်တဲ့ ပြည်သူ့ပြည်သား (၁၀)သန်းကျော်ဟာ စီးပွားရေးမှာ နဲ့မထူ နိုင်ဖြစ်နေကြပါတယ်။ တိုင်းပြည်မှာ အားနည်းတဲ့လူ ထိခိုက်လွယ်တဲ့လူတွေအတွက် မျက်ရည်ကျ စရာနဲ့ ခွဲတဲ့ခြိုကျေစရာပဲဖြစ်ပါတော့တယ်။
- ◆ တိုင်းပြည်မှာ ဆင်းရဲချို့တဲ့မှုရာခိုင်နှုန်းက (၄၀)အထက်ရှိနေပါတယ်။

မြန်မာနိုင်ငံကြိုတွေ့နေရတဲ့ဆင်းရဲဒုက္ခဟာ ဆိုးဝါးတဲ့ကံကြောင့်မဟုတ်ပါဘူး။ ဒါဟာ လူလုပ် တဲ့ကပ်ဆိုးကြီးပါ။ ဘုရားသခင်အလိုက်တော်ရှိလို ဖြစ်လာတာမဟုတ်ပါဘူး။ ရွှေနိုင်ငံကို ဆင်းရဲဒုက္ခတွင်းအဖြစ် ပြောင်းလဲခဲ့တဲ့ လူတွေရဲ့မိုက်မဲ့မှုပဲဖြစ်ပါတယ်။ ဒါဟာ လူက ဖန်တီးခဲ့တဲ့ကပ်ဆိုးဖြစ်တာကြောင့် အမျိုးကောင်း သားသမီးတွေရဲ့စိတ်ကောင်းနှုလုံးကောင်းနဲ့ အပြီးအပိုင်းရပ်တန်ပစ်လိုက်လို့ရပါတယ်။

အဲအချိန်မှာ အရမ်းနောက်မကျသေးပါဘူး။ မော်လင့်စီတ်နဲ့ ဌီမ်းချမ်းရေးမှာ ပြန်လည်အားစိုက် ထုတ်မယ်ဆိုရင် နုဂ္ဗာမူလရွှေနိုင်ငံဘဝကို ပြန်ရောက်နိုင်ပါတယ်။ လက်နက်ရဲ့အစွမ်းကိုသာ ယုံကြည်နေသူကို ကျွန်ုပ်အလေးအနက်တောင်းဆိုချင်ပါတယ်။

- ◆ နှစ်ပေါင်း(၆၀)အတွင်းမှာ သေခြင်းနဲ့ မျက်ရည်တွေကလွှဲလို့ ဘယ်သူ့အတွက်မှ ကျေနပ်စရာရလို မထွက်ပေါ်ခဲ့ပါဘူး။
- ◆ ဌီမ်းချမ်းရေးအတွက် အလားအလာရှိနေပါတယ်။ ဌီမ်းချမ်းရေးသာ တစ်ခုတည်းသောတွက် ပေါက်ပါ။ သေနတ်တွေဟာ ပဋိပက္ခတွေကို မဖြေရှင်းပေးနိုင်ဘူးဆိုတာ သက်သေပြုခဲ့ဖြီးပါပြီ။
- ◆ ပင်လုံးဌီမ်းရေးလမ်းကြောင်းဟာ ပြီးပြည့်စုံတဲ့လမ်းကြောင်းမဟုတ်ပေမဲ့ အဲဒီကနေပဲ စတင်လုပ် ဆောင်ရပါလိမ့်မယ်။ သေနတ်သံတွေရပ်စဲလိုက်ပါ။ ဌီမ်းချမ်းဖို့အတွက် အခွင့်အရေးပေးလိုက် ပါ။ ကျွန်ုပ်တို့ဖြစ်ပွားနေတဲ့ပဋိပက္ခဟာ ပြည်ထောင်စုသွေးချင်းအကြားမှာပဲ ဖြစ်ပွားနေတာပါ။ မြန်မာနိုင်ငံဆိုတာ ကျွန်ုပ်တို့ရဲ့မိသားစုပါ။ ကောင်းကျိုးချမ်းသာခံစားရတဲ့မိသားစုဖြစ်ဖို့ ကျွန်ုပ် အချင်းချင်း ဌီမ်းချမ်းရေးလက်ဆောင်ပေးရပါလိမ့်မယ်။ ဌီမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ဟာ ဒီနိုင်ငံကို စောင့်မျှော်နေပါတယ်။ အမှန်းတရားတွေနဲ့ စစ်ပွဲတွေကို ရပ်တန်းကြပါပဲ။
- ◆ တရားမှုတမ္မာနဲ့ ဌီမ်းချမ်းရေးဟာ ဓရာဝတီမြစ်လို စီးဆင်းနေပါစေ။ စစ်မှန်တဲ့ နိုင်ငံရေး၊ စီးပွား ရေး ဖက်ဒရယ်စနစ်ကြောင့် လူ့အသိင်းအပိုင်းအကြား ယဉ်ကြည်မှုတည်ဆောက်နိုင်ကြပါစေ။ ပွင့်လင်းမြင်သာမှုရှိကြပါစေ။ အတူတကွပါဝင်ခွင့်ရှိတဲ့ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကို အစိုးရက ဖော်ဆောင်ပေးခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ဒဏ္ဍာဏတွေပြန်ကောင်းလာပါလိမ့်မယ်။ ပဋိပက္ခတွေ ဟာလည်း အတိတ်သမိုင်းမှာပဲ ကျွန်ုခဲ့ပါလိမ့်မယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးက သေနတ်သံတွေကို ရပ်စဲနိုင်ပါတယ်။ ဌီမ်းချမ်းရေးအတွက်ကိုပဲ ကြိုးစားတို့ကိုပွဲဝင်ကြပါ။ ကျွန်ုပ်တို့ အတွက် တပ်မတော်တစ်ခုရှိရင် လုံလောက်ပါပြီ။ အဲဒီတပ်မတော်ဟာလည်း တရားမှုတမ္မာနဲ့ ဌီမ်းချမ်းရေးကို လိုလားတဲ့တပ်မတော်ဖြစ်ရပါလိမ့်မယ်။
- ◆ မြန်မာပြည်စောင့်စားခဲ့ရတဲ့နှစ်တွေကြာညာင်းလှပါပြီ။ ရွှေနိုင်ငံဖြစ်အောင် ပြန်လည်ကြီးပမ်းကြပါစို့။

ဌီမ်းချမ်းရေးအတွက် အလားအလာရှိနေပါတယ်။  
ဌီမ်းချမ်းရေးသာ တစ်ခုတည်းသောတွက်ပေါက်ပါ။

လွှတ်လပ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအိပ်မက်တွေနဲ့အတူ  
ကျွန်ုပ်ရဲ့တိုင်းပြည်နှီးကြားထက္ခနိုင်ပါစေ။